

တုဘိးဘုရားလီတုဂုံတုက္ခိုပ်ဖို့သူးမဲလ်ပဲ ၆-၁၀-၂၀၂၀ လ၊ ပဒါနခို့နှင့် အဖို့  
တုဘိးဘုရားလီအံ့ကစ်ထို့မေအားမဲလ့ လီး June ၁၂ သီတွာ လီး June ၂၅ သီနှင့်လီး

ပဟ္မားကိုဟုံ့ဘုရားအံ့လီအံ့စ်ဘုရားအံ့၊ လာအအို့လာဟီးကရီးဘုံးအပျော်ပြုကတ်လာကဆဲးဟု  
ပနို့တုဟူးတုံးလာသူမေအံ့လာဟံ့အချုတဖို့နှင့်လီး။ ဟုံ့ကိုဟုံ့ဘုရားသူးလာဆဲးဟုပနို့တုထံ့လို့သူးလာ  
မဲသကိုးမဲ့နှင့်တကု့။

တုန်းသုံ့ညီအံ့ကစ်ထို့မေအားမဲ့ မျှုံ့မဲ့ (မျှုံ့ယုံ့နှင့်) တူလာ လီး June ၂၅ သီး

တုန်းနှင့်ကျွဲလတုကကု့အေးထို့ကု့အေး

- တုအို့လီး ဒီးတုအို့သံ့အလီး၊ ယုံ့နီး တုဖို့ဒီးတုန်းအို့တုလီး၊ တုဖို့စံးထံ့အလီး၊ တုထူးထို့သံ့လာအံ့တကလုံ့အလီး၊ တုတူးသံ့အလီး၊ တုလို့အို့လို့ကွဲအလီးလာဝှု့အချု country club မုတမုံ့၊ တုရုံလို့မုတလို့သံ့အရာအကတဖို့၊ မုတမုံ့ ပုံတကရုံ့လို့ကွဲယုံ့တပုံ့ (မျှုံ့အို့နီးတုအို့တုအို့တုလာအို့ထို့တုလီးအပဲနှင့်) အယို့နီး
  - တုအို့ထို့စံး ၆ ခီံ့ယုံ့ လာပျော်လို့ကွဲဖို့တဖို့နီးတဖို့၊ တုမေကွု့တုအို့ဆုံ့အို့ချုံ့လာ အလီးဘုရား(မျှုံ့ကြား)ကဘုရားအို့ထို့တုနှင့်နှင့်လီး။
- တုလို့ကွဲလတုအို့ဆုံ့အို့အို့ချုံ့အေး Fitness centers အလီး၊ တုလီးလာအဘုရားလုံ့ဒီးတုအို့  
ဆုံ့အို့ချုံ့ကသံ့ကသံ့တပုံ့၊ တုဘံးသံ့စံးသံ့လာတုအို့ဆုံ့အို့ချုံ့အို့ချုံ့တပုံ့အလီး၊ မုတမုံ့ တုကဲလို့  
နီးအို့တုဟူးတုကဲအလီး gyms တဖို့
  - တုလို့ကွဲပီးလီတပါနီးတပါအဘုရားစာကဘုရားအို့ထို့စံး ၆ ခီံ့ယုံ့၊ ပုံတဖို့နီးတဖို့  
လာအို့နီးတုဟူးတုကဲဘုရားအို့ထို့စံး ၆ ခီံ့ယုံ့၊ တုမေကွု့တုအို့ဆုံ့အို့ချုံ့ချုံ့  
လာအလီးဘုရား(မျှုံ့ကြား)ကဘုရားအို့ထို့တုနှင့်နှင့်လီး။
- တုလို့ကွဲတေကျို့တာစံ့အလီး ဒီးတုတေကျို့တာစံ့အလီးတဖို့
  - ဟုံ့ကိုဟုံ့ဘုရား၊ နံ့သုံ့နို့အပဲသုံ့လာကအို့ထို့စံး ၆ ခီံ့ယုံ့လတုလို့ကွဲပီးလီ  
တပါနီးတပါအဘုရားစာ၊ ကေးတံ့ယ်တုလို့ကွဲအဲးတဖို့၊ အို့လီးဖေးလို့သံ့တက  
ဒီးတကေး၊ တုမေကွု့တုအို့ဆုံ့အို့ချုံ့ချုံ့လာအလီးဘုရား(မျှုံ့ကြား)ကဘုရား  
အို့ထို့တုနှင့်လီး။
- ပျော်ကု့သံ့ပျော်အလီးနီးမျှုံ့ဆို့တုပျော်ထွဲပျော်သံ့ပျော်အလီး
  - ကဘုရားလူ့ပို့ထွဲ IDPH အတုနှင့်လီး
- တုတံ့ယ်နီးတုမေကယာကယာလို့အို့ဆုံ့အလီး (တုကယာကယာသံ့အလီး၊ တုတံ့ယ်၊ မျို့တုအို့လာ  
စဲး၊ တုကယာကယာနီးစဲး၊ စုမုံ့တုကယာကယာလဲးဖို့ဟန်တဖို့၊ တုမေကသံ့စဲ့မုံ့နီးအို့တုဖို့အ  
လီး)
- ပျော်အဟဲတဖို့ကဘုရားအို့ယုံ့ ၆ ခီံ့ယုံ့၊ တုမေကွု့တုအို့ဆုံ့အို့ချုံ့ချုံ့  
လာအလီးဘုရား(မျှုံ့ကြား)ကဘုရားအို့ထို့တုနှင့်နှင့်လီး။

တုလာလိုး (လိုက္ခာ) ၂၅ သီ, တိပိဋကဓရတိနှင့်သူးအောက်ကိုအတော်နှစ်လို့

- တုက္ခိုးလိတ်အလီး၊ တုလိုင်ခိုင်လိုင်ကွဲအလီး၊ တုပြေလာ ဖျို့တို့ baseball, softball ဖျို့ဖို့၊ ဒီးတုလီးကွဲလုပ်လို့ကွဲထဲတရောင်အမှု့ တုယ့်၊ တုယိုလွှု့ယို့၊ တုပို့ထံ၊ ဖျို့ပေ၊ ဒီးဖျို့နိတေသာ်
    - ဘုံတုဟူ့နှင့်အနဲ့ဗုံလုပ်လုပ်တုမောက်တုအို့ဆူ့နှင့်အို့ဆူ့လာအလို့ဘုံ
  - လသူ့လသားဒီးတုဘူ့တုဘာတုပ်ဖို့တို့သားအဂါး (ဒ်အမှု့တုရူ့လီပျော် ဒီး တုဖို့) တဘုံ တုကြိုးအို့ဘုံ
    - တုပ်ပနို့ယ်ဒီးတုလိုင်လအရွှေတို့တော်ဒီးတုကွဲ့တုကိုလအရွှေတို့တော်ဒီးနှု့လို့ (ကွဲ့ဘုံတုဘာ ဘီးဘုံရုံလီအတုကိုလအပျော်တော်)